

ENGLISH	TRANSLITERATION (TARGET LANGUAGE)
Do you speak English?	en ga lake sa gaa pyaw dat laa? ( အင်္ဂလိပ်စကား ပြောတတ်သလား? )
I do not speak (target language).	baa thaa sa ga ma pyaw dat bu ( ဘာသာစကား မပြောတတ်ဘူး. )
What is your name?	naa meh beh loo kaw leh? ( နာမည်ဘယ်လိုခေါ်လဲ? )
When is your birthday?	mwey ney beh ney leh? ( မွေးနေ့ဘယ်နေ့လဲ? )
Where were you born?	beh maa mwey leh? ( ဘယ်မှာမွေးလဲ? )
What is your rank / title?	baa yaa thoo neh? ( ဘာ ရာထူး/အဆင့် လဲ? )
What is your nationality?	baa loo myoo leh? ( ဘာလူမျိုးလဲ? )
Do you have any identification papers?	thee they khan saa ywet saa dan shyee ta laa? ( သက်သေခံ စာရွက်စာတမ်း ရှိသလား? )
Do you have a passport?	nie ngan koo leh mhaat shyee laa? ( နိုင်ငံကူးလက်မှတ်ရှိလား? )
What is your job?	baa alok lok leh? ( ဘာအလုပ်လုပ်လဲ? )
Who is in charge?	taa won khan beh thoo leh? ( တာဝန်ခံ ဘယ်သူလဲ? )
Where do you serve?	beh maa lok leh? ( ဘယ်မှာလုပ်လဲ? )
Which group are you in?	beh oat su ga leh?

	( ဘယ်အုပ်စုကလဲ? )
Answer the questions	mey goon myaa go pyey baa ( မေးခွန်းများကိုဖြေပါ. )
Where are you from?	beh ga leh? ( ဘယ်ကလဲ? )
Do you understand?	naa leh laa? ( နားလည်လား? )
I don't understand.	naa ma leh bu ( နားမလည်ဘူး. )
How much?	beh lawk leh? ( ဘယ်လောက်လဲ? )
How many?	beh lawk myaa leh? ( ဘယ်လောက်များလဲ? )
Repeat it	htuh pyaw baa. ( ထပ်ပြောပါ. )
Where is ___?	___ beh maa leh? ( ___ ဘယ်မှာလဲ? )
What direction?	beh laan gyawn leh? ( ဘယ်လမ်းကြောင်းလဲ? )
Is it far?	way laa? ( ဝေးလား? )
Are there armed men near here?	de a nee a naa maa leh neh kie loo dwey she laa? ( ဒီအနီးအနားမှာ လက်နက်ကိုင်လူတွေရှိလား? )
Where did they go?	thu do beh thwaa leh? ( သူတို့ဘယ်သွားလဲ? )
What weapons?	baa leh neh dway leh? ( ဘာလက်နက်တွေလဲ? )
Speak slowly	pyey pyey pyaw baa.

	( ဖြေးဖြေးပြောပါ. )
Where is your unit?	mee yeh oat su beh maa leh? ( မင်းရဲ့အုပ်စု ဘယ်မှာလဲ? )
Where did you see them?	thu do go beh maa thwey keh leh? ( သူတို့ကိုဘယ်မှာတွေ့ခဲ့လဲ? )
Where is your family?	tin me taa su beh maa leh? ( သင့်မိသားစု ဘယ်မှာလဲ? )